

## ခေတ်ပုံရိပ်နှင့် ဦးပုည်၏တေးထပ်ဟန်

မင်္ဂလာဒီ<sup>\*</sup>

အာတာမီးအကျဉ်း

ဤစာတမ်းသည် ခေတ်ပုံရိပ်နှင့် ဦးပုည်၏တေးထပ်ဟန်ကို လေ့လာထားသော စာတမ်းဖြစ်ပါသည်။ ဤစာတမ်းကို ကုန်းဘောင်ခေတ်နှောင်းပိုင်း (မန္တလေး ခေတ်) အခြေအနေ ပေါ်လွင်အောင် တင်ပြထားသော စာဆိုဦးပုည်၏ ရေးဟန် ကို ဖော်ထုတ်လေ့လာလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ ဤစာတမ်းတွင် ဦးပုည်၏တေးထပ်တို့ကို အလေ့လာခံနယ်ပယ် အဖြစ် သတ်မှတ်၍ ရေးဟန်ပညာလေ့လာနည်းဖြင့် လေ့လာသူ့မည်ဖြစ်ပါသည်။ ဤစာတမ်းတွင် စကားသံစွဲဟန်၊ စကားသုံးစွဲဟန်၊ အလက့်သုံးဟန်၊ ဝါကျွဲ့ဟန်၊ အဆက် အစပ်သုံးဟန်တို့ဖြင့် တင်ပြထားပါသည်။ ဤစာတမ်းသည် ရေးစာပေတို့တွင် ရေးဟန် သွက်သွက်ရှုတတ်သော တေးထပ်တို့၏ သဘောကို လေ့လာလိုသူတို့အတွက် အထောက်အကြု ပြနိုင်ပါသည်။

**သေးသွေ့မျက်စကားလုံး**— ရေးဟန်၊ စကားသံ၊ စကားသုံး၊ အလက့်၊ ဝါကျွဲ့၊  
အဆက်အစပ်

### နိဒါန်း

စာပေသည် ခေတ်၏ကြေးမုံးဆိုသကဲ့သို့၊ ခေတ်အဆက်ဆက်က ပေါ်ပေါက်ခဲ့သော စာပေအမျိုးမျိုး တို့သည် ထိုစာပေတို့ပေါ်ပေါက်ရာ ခေတ်အသီးသီး၏ ကြေးမုံးများ သဖွယ်ပင် ဖြစ်ပေသည်။ ထိုစာပေတို့မှ စာပေပေါ်ပေါက်ထွန်းကားရာ ခေတ်၏ နိုင်ငံရေး၊ သာသနာရေး၊ စီးပွားရေးနှင့် လူမှုရေးဟူသော စသည့် အရေးများကို လေ့လာခွင့်ရှုခဲ့ပါသည်။ ထိုနည်းတူပင် စာဆိုဦးပုည်၏ စာပေများကို လေ့လာခြင်းဖြင့် စာဆိုကျင်လည့်ခဲ့သော ကုန်းဘောင်ခေတ် နှောင်းပိုင်းမှ မင်း(၃) ဆက် လက်ထက် အခြေအနေများကို တစ္ဆေးတစောင်း လေ့လာခွင့်ရပေသည်။

\* ဒေါက်တာ၊ တွဲဖက်ပါမောက္ဍ၊ မြန်မာစာဌာန၊ မြစ်ကြီးနားတဗ္ဗာသို့လ်

စာဆိုးပုညသည် စာပေလက်ရာအမျိုးမျိုးရေးသားခဲ့ရာ အချို့စာပေများတွင် ခေတ်ကြားမှ များ ထင်ဟပ်နေပေသည်။ ယင်းတို့မှာ မော်ကွန်းများ၊ ပြောတ်များ၊ တေးထပ်များ၊ မေတ္တာစာများ၊ ဒုံးချင်းများ၊ ဟောစာဝတ္ထု စသည်တို့ပင်ဖြစ်သည်။ ပြောတ်တို့သည် မင်းတုန်းမင်းလက်ထက် ရောက်မှုရေး၍ မင်းတုန်းမင်းလက်ထက် အခြေအနေကို ခန့်မှန်းနိုင်သကဲ့သို့ မေတ္တာစာအများစုသည် သာယာဝတီမင်းနှင့် ပုဂံမင်းလက်ထက်တွင် ရေးဖွဲ့ခဲ့၍ ထိုခေတ်အခြေအနေကို ခန့်မှန်းနိုင်သည်။ စာဆို၏ တေးထပ်ပေါင်းမှာ ဘုရားပုံ ရှိပေသည်။ ယခုစာတမ်းတွင် လေ့လာပြသော တေးထပ် များသည် မည်သည့်လက်ထက်တွင် ရေးခဲ့သည်ဟု အထင်အရှား မတွေ့ရသော်လည်း သေချာစွာ လေ့လာလျှင် မင်း(၃)ဆက်လက်ထက် အခြေအနေကို တွေ့နိုင်ပေသည်။ တေးထပ်များကို အစွဲချင်း လေ့လာမည့်ဆိုလျှင် မေတ္တာအကြောင်းများကိုသာ ဖွဲ့ဆို သော တေးထပ်များ၊ ခေတ်အခြေအနေကို ထင်ဟပ်ပြနေသော တေးထပ်များ၊ စာဆို၏ ဘဝကို ထင်ဟပ်နေသောတေးထပ်များ၊ အခြေအနေ အမျိုးမျိုးကြောင့် တောထွက်လို သော တရားသံဝေဂ ရသောတေးထပ်များ စသည်ဖြင့် ခွဲခြား လေ့လာနိုင်ပေသည်။ ထိုသို့သော တေးထပ်များထဲမှ ခေတ်အခြေအနေကို ထင်ဟပ်ပြသော တေးထပ် များကိုသာ ရွေးချယ်၍ လေ့လာတင်ပြပါမည်။

စာဆို ဦးပုညသည် မြန်မာစာပေသမိုင်းတွင် ထင်ရှားကျော်စောလူသောစာဆို ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ စာဆိုသည် ဝေနညာဏ်ထက်သန်သူဖြစ်သည့် အလျောက်သူ၏ စာပေများသည် ထိမိ ရှင်းလင်းသည်၊ စာဖတ်သူကိုလွမ်းစေသလို ရယ်မောဇာ နိုင်သည်၊ အသော အလွမ်းအပြောင် အကြမ်းတို့သာ ရသည်မဟုတ် အတည် အခန့် ဘက်ကလည်း ရသည်။ ထိုသို့စွာယ်စုံရ စာဆိုးပုည၏ တေးထပ်များတွင်လည်း ကာရန်အသံပြေပြစ်ခြင်း၊ စကားသံးဖွဲ့ဟန် ပြောင်မြောက်ခြင်း၊ ဂဏ် အလက်ာတို့ဖြင့် တန်ဆာ ဆင်ခြင်း၊ ကဗျာ ဝါကျဖွဲ့ဟန်ပြေပြစ်ခြင်း၊ ထိထိမိမိ ဆက်စပ်တင်ပြတတ် ခြင်း ရှိပုံများကို တေးထပ် ဇူပ်ဖြင့် လေ့လာတင်ပြမည်ဖြစ်ပါသည်။

## ၁။ စာဆို၏အထွေဖွံ့ဖြိုးအကျဉ်း\*

စာဆိုးပုညသည် ကုန်းဘောင်ခေတ်နှောင်းပိုင်း သာယာဝတီမင်း ပုဂံမင်းနှင့် မင်းတုန်းမင်းဟူသော မင်း(၃)ဆက် လက်ထက်တွင် ထင်ရှားခဲ့သည်။ မင်းတုန်းမင်း လက်တွင် ထင်ရှားကျော်စော ခဲ့ပေသည်။

\* ဦးပုည၏စာပန်းကုံး ဒုတိယတွဲနှင့် စာဆိုတော်များ အထွေဖွံ့ဖြိုးကို မိုးပြေားပါသည်။

ထို့သို့ ထင်ရှားသော စာဆိုဦးပူည်သည် (၁၁၇၄)-ခု ကဆိုန်လဆန်း ၁၃၉၅ ကြောသပတေးနေ့တွင် ဖွားမြင်လေသည်။ ဦးပူည်၏ အဖမှာ ပူည်သမန်းမျိုး (မြို့စားရွာစားရှိုး) ဖြစ်သည့် ဦးမြတ်စံ ဖြစ်ပြီး အမိမှာ စလေပုခန်းကယ်မြို့သူကြီး၏ သမီး ဒေါ်လှရင်ဖြစ်သည်။ စခင်သည် သာယာဝတီမင်း၏ အကြီးတော်အဖြစ် အမှုထမ်းရပြီး သားဖြစ်သူ (၂၁၉၀)သားအရွယ်တွင် သာယာဝတီမင်းထံ စစား ရှုံးခေါ်ထားရာ ကလေးသဘာဝ စည်တော်ရုံမှုစည်တော်ကြီးများကို ပုတ်ခတ်ကစားရာမှ သာယာ- ဝတီမင်းက မောင်ပုတ်စည်ဟုအမည်ပေးခဲ့သည်။

(၁၁၉၄)ခုတွင် ဗန်းမော်တိုက်၌ပဋိုင်းခံသည်။ ထိုကျောင်းမှာနေစဉ်သာယာဝတီ မင်းသားဘဝ္ဗု မင်းဇကရာ၏ဖြစ်မည့်အကြောင်း ဟောခဲ့ဖူးသေးသည်။<sup>၁</sup> ရဟန်း ငါးဝါ အရတွင် စလေသို့ဆင်းချိ ကျောင်းထိုင်သည်။ ထိုအချိန်တွင် ဖောင်မေးသူ၊ ဆေးဝါး တောင်းသူ၊ မေတ္တာစာရေးခိုင်းသူတို့ဖြင့် ကျောင်းတွင် လူစည်ကားနေသည်။ ထိုအချိန် မှ စ၍ စာပေရေးသားခြင်း၌ ထင်ရှားခဲ့သည်။ ထို့နောက် လူထွက်၍ (၁၂၀၃)-ခုနှစ် သာယာဝတီမင်း ရန်ကုန်သို့ စုန်တော်မူရာတွင် လိုက်ပါခဲ့၍ ဗဟန်း တောလားဘွဲ့ များကို ရေးခဲ့သည်။

(၁၂၀၈)ခုနှစ် ရွှေသို့မင်းနတ်ရွာစံချိန်တွင် စာဆိုဣ်ဦးရှိုးတော်ဦးမွား ကောင်းစား တော့သည်။ ဦးရှိုးတော်နှင့် ဆရာဖြစ်သူ ဗန်းမော်ဆရာတော်တို့ ဘုန်းတန်ခိုး ထချိန် တွင် ပုဂံမင်းထံ အမှုတော်ထမ်းရင်း မြို့သူကြီးရှိုးကို ပြန်ဆက်နိုင်အောင် အားထုတ် သည်။ (၁၂၁၄)ခုတွင် မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ နောင် တော် ပုဂံမင်းကိုပုန်ကန်ရာ ပုဂံမင်းနန်းကျသည်။ ပုဂံမင်း၏သစ္ားခံ ကျွန်ုပ်ဟူသရွှေ့ ကနောင်မင်းက သုတ်သင်ရာ မင်းကြီးဦးမွားပါသွား၍ ဗန်းမော်ဆရာတော်ထံတွင် ရှောင်တိမ်းနေရသည်။

၁၂၁၈ ခုတွင် ဗန်းမော်ဆရာတော်ကြောင့် ဦးပူည် နန်းတွင်းသို့ ရောက်ခဲ့ရပြန် သည်။ ပုခန်းမြို့စားဝန်ကြီး၏ မစမှုကြောင့် မင်းလှသခံယာဘွဲ့ရရှိကာ လက်ဖက်ရည် တော်တွင် ထမ်းရွှေက်ရပြီး ရွှေစည်ရွှေကိုစားသည်။ ၁၂၁၉ ခုတွင် မော်ကွန်းများ ပြောတ်များ စတင်ရေးခဲ့သည်။ ယိုးဒယားနိုင် မော်ကွန်း၊ ရတနာနာနီမော်ကွန်းတို့ ကြောင့် မင်းတုန်းမင်း၏ နန်းတော်တွင် ထင်ရှားခဲ့ပေသည်။ မင်းတုန်းမင်းလက်ထက်

<sup>၁</sup> ညိုမြို့၂၀၁၃၊ ၂၄၁။

တွင် နန်းတွင်းရေး အရှုပ်အရှင်းကြောင့် ပြောတ်(၅)ပုဒ် ရေးခဲ့သည်။ ၁၂၂၈ ခုနှစ်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့ ပုန်ကန်ထြွန်တွင် အခါပေးသည်ဟုဆိုကာ မြို့ဝန် ဦးသာအိုးထံတွင် အကျယ်ချုပ်ဖြင့်ထားခဲ့သည်။ ၁၂၂၉ ခုနှစ် နယ်နှစ်လတွင် ဦးသာအိုးက အဆုံး စီရင်လိုက်သည်။ နောက်မှ မင်းတရာ့ကြီး သိသောအခါ “လူကိုခွေးသတ်လေရဲ”ဟု မိန့်တော်မူသည်ဟု အဆိုရှိခဲ့သည်။ စာဆိုဦးပုညသည် မော်ကွန်း၊ ပြောတ်၊ ဟောစာ၊ ရကန်း၊ ငိုချင်း၊ အုံချင်း၊ တေးထပ် စသည်ဖြင့် ကဗျာ မျိုးစုံ ရေးသားပြုစုံခဲ့ပါသည်။

### ၂။ ကုန်းဘောင်ခေတ်နှောင်းပိုင်းကာလ နောက်ခံဝန်းကျင်အကျဉ်း

ကုန်းဘောင်မင်းဆက်သည် “ဥပုဇ္ဇားအောင်မည် ကုန်းဘောင်တည်” ဆိုသည့် ဆိုရှိးအတိုင်း ၁၁၁၅-ခုနှစ်တွင် အလောင်းမင်းတရားက စတင်ခဲ့ပြီး သိပေါ်မင်း လက်ထက် အထိ မင်း(၁၁)ဆက် အုပ်စိုးခဲ့ပါသည်။ ထိုမင်းဆက်များမှ ယခု လေ့လာ မည့်စာတမ်းနှင့် အကျိုးဝင်သော သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း လက်ထက် အခြေအနေများကို အကျဉ်းမျှ ဖော်ပြပါမည်။

ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွင် မင်းကြီးမကျိန်းမာစဉ် မိဖုရား ခေါင်ကြီး နန်းမတော်မယ်နှင့် သူ၏မောင် စလင်းမင်းသားမောင်ဒို့တို့၏ ချယ်လှယ် မှုံးကြောင့် ညီတော် သာယာဝတီမင်းသားက ရွှေ့သိသို့တိမ်းရောင်၍ နောင်တော် ကို ပုန်ကန်ပြီး (၁၁၉၉)တွင် နန်းတက်ခဲ့သည်။<sup>၁</sup> ဘကြီးတော် လက်ထက်တွင် အက်လိပ် မြန်မာ ပထမစံဖြစ်ခဲ့၍ ထိုအရေးကိစ္စသည်လည်း သာယာဝတီမင်း လက်ထက်အထိ နိုင်ငံတော်၌ ပုံတင်ရှိက်ခက် နေဆဲဖြစ်သည်။ သူ၏ လက်ထက်တွင် ရန်ပိုစာချုပ် အတိုင်း မလိုက်နာနိုင်ဟု ရဲ့ရင့် ပြတ်သားစွာ ငြင်းဆိုခဲ့သည်။

သာယာသတီမင်းထက်တွင် အိမ်ရှေ့အရာပေးရမည်ဖြစ်သော တူတော်စကြာ မင်းကို ပုန်ကန်သည်ဟုဆိုပြီး ကွပ်မျက်ခဲ့သည်။ သားတော် (၆)ပါးရှိသည်အနက် သားတော်ကြီး ပြည်မင်းသားနှင့် ပုခန်းမင်းသားကို အားကိုး ယုံကြည်ခဲ့သည်။ သာယာဝတီမင်း ရန်ကုန်သိသွားစဉ်လမ်း၌ ပြည်မင်းသား ရွှေစက်တော်ဝင်ရှုံးသည့် ကိစ္စနှင့်ပတ်သက်၍ အချုပ်ခံရသည်။ ထိုအချိန် ညီတော် ပုခန်းမင်းသား ရှုတ်တရက် သေဆုံးခဲ့သည်။ ထိုသို့ မင်းသားများကို မယုံကြည်အောင် လုပ်ကြံ့ဇာတ်ခင်းသူမှာ

<sup>၁</sup> ညီမြှုမြှု ၂၀၀၃၊ ၁၆၃။

မိဖုရားခေါင် (ကျေပင်းမင်းသမီး)ကြီးပင်ဖြစ်သည်။ သူ၏သားတော် ပုဂံမင်းသား နှစ်းရ ရေးအတွက် နည်းမျိုးစုံဖြင့် ကြံးစည်ခဲ့သည်။<sup>j</sup> ပုဂံမင်းသားသည် ငယ်ဆျယ်စဉ်ကတည်းက ကြက်နှင်းတိုက်ပွဲများကိုသာ စိတ်ဝင်စားနေ၍ ထိုးနှစ်းနှင့်မထိုက်တန်ဟု ယူဆ ခြင်းခံရသူဖြစ်သည်။

သာယာဝတီမင်းသည် နောက်ပိုင်းတွင် စိတ်ဖောက်ပြန်ကာ မန္တလေးမြို့မင်းတဲ့ အီကင်းအရပ်တွင် အိမ်တော်တည်၍ ဆေးကုသခဲ့သည်။ ထိုအချိန်တွင် ပြည်မင်းပုန်ကန်သည်ဟုဆိုကာ ပြည်မင်းသားနှင့် သားတော် (၄)ဦး၊ အပေါင်းအပါဟု အစွဲပွဲခံရသူ မမြေလေးတို့သားအမိန့် ပြည်စည် မင်းသားကြီး စသည်တို့ကို စိတ်ဝေဒနာခံစားနေရသည့် ဘုရင့်အမိန့်ဟုဆိုကာ ပုဂံမင်းအမိန့်ဖြင့် ကွပ်မျက်ခဲ့သည်။<sup>k</sup> ထိုသို့သောအချိန်တွင် မိဖုရားခေါင်ကြီးတစ်ပါးသာ ပြုစွင့်ရခဲ့၍ လုပ်ကြပြောဆိုဖို့လည်း အခွင့်အရေးရခဲ့သည်။ ပုဂံမင်းသားသည် စခင်ကို ပြုစုရန်ဆိုလျင် ရှောင်ရှား နေခဲ့သည်။ အစ်ကို (၂)ပါးရှိစဉ်က စခင်ကို ထိန်းသိမ်းခဲ့သော်လည်း မရှိသောအခါ တရာတော်မင်းသားက ထိန်းသိမ်းပြုစွင့်ရခဲ့သည်။ သို့သော ထိုမင်းသားသည်လည်း နောင်တော် ပုဂံမင်းလက်ထက်တွင် ကွပ်မျက်ခြင်း ခံခဲ့ရသည်။

(၁၂၀၇)ခုနှစ်တွင် သာယာဝတီမင်း ရောဂါဖြင့် နတ်ဆွဲစံပြီး ပုဂံမင်း(၁၂၀၈)တွင် နှစ်းတက်ခဲ့သည်။<sup>l</sup> ထိုမင်းလက်ထက်တွင် တိုင်းရေးပြည်နှုံးကို မင်းညီမင်းသားနှင့် လွှဲထားပြီး အပေါ်အပါးနှင့် တိရှိစွာနှင့်ချင်း တိုက်ခိုက်သည့်ပွဲများ၌သာ အချိန်ကုန်သည်။ တိုင်းပြည်ရေးကိစ္စများတွင် ယောက်ဖတော်မင်းသားကြီးကို ကျောက်လုံးနှင့် အတွင်းဝန်ဦးပွားတို့ကို နေရာပေးလွန်းသဖြင့် ဘုရင့်ကွယ်ရာတွင် ထင်ရာစိုင်းနေကြသည်။ ပုဂံမင်းသည် ကြက်နှင်းမွေးကျမ်းကျင်သူ ဘိုင်ဆပ် ဆိုသော ကုလားကို ဖြောက်သော်ဝန်ရာထူးပေးခဲ့၍ ညာကြီးလာသည်။ ဘိုင်ဆပ်၊ မောင်ဝိန်တို့ လူစာသည်ပြည်သူတို့ကို ထောင်ချောက်ဆင်ဖမ်း၍ ငွေညာစ်သည်။ အမျိုးသမီးများကို ဖျက်ဆီးကြသည်။<sup>m</sup>

(၁၂၁၄)တွင် အဂ်လိပ်တို့ကျူးကျော်ရန်စပြီး ဒုတိယအကြိမ်ဖြစ်ခဲ့သည်။ ထိုနှစ်ဦးပင် ပုဂံမင်းအိမ်တော်ထိန်းမိခဲ့က ကုန်းချောပြောဆိုသည့်အတွက် မင်းတုန်း၊ ကနောင် ညီနောင် (၂)ပါး ရွှေဘိုသို့ ထွက်ပြေးရပြန်သည်။<sup>n</sup> ထိုနှစ် ပြာသို့လတွင်

<sup>j</sup> - ယင်း ၁၂၄၊ ၂၃၃။

<sup>k</sup> ညီမြှေ့မြှေ့ ၁၂၀၃၊ ၂၃၇။

<sup>l</sup> မောင်မောင်တင်၊ ၂၀၀၄၅၆။

<sup>m</sup> ညီမြှေ့မြှေ့ ၂၀၀၃၊ ၂၃၆။

<sup>n</sup> မောင်မောင်တင်၊ ၂၀၀၄၉၉။

အက်လိပ်တိ၊ ပြည်ကိုသိမ်း၍ တပေါင်းလတွင် ညီနောင် (၂)ပါးက အမရပူရ နေပြည်တော်ကို သိမ်းယူခဲ့သည်။ မင်းတုန်းမင်းသည် (၁၂၁၄)တွင် ဈေးဘိမြို့ ဦးပင် နှစ်းတက်ခဲ့၍၏ (၂)နှစ်ကြာ စိုးစံခဲ့သည်။ အမရပူရသို့ရောက်ပြီး မကြာခင် မန္တလေးသို့ မြို့တော်ဈေးပြောင်းရေးကို စီစဉ်ခဲ့သည်။ ဆရာတော်များနှင့် ပြည်သူ့အများ ကန်းကွက် တားဆီး သည့်ကြားမှ (၁၂၂၁)ရတနာပုံ နေပြည်တော်ကို စတင် တည်ဆောက်ပြီး ပြောင်းဈေးစွဲစားခဲ့သည်။<sup>၁</sup> (၁၂၃၀)တွင် ပိဋကတ်(၃)ပုံကို ကျောက်ထက်အကွွာတင် ခဲ့ပြီး<sup>၂</sup> (၁၂၃၂)တွင် သာသနာအရှည် တည်တဲ့ရန် ပဋိမသံဌးယနာတင်ခဲ့သည်။<sup>၃</sup> (၁၂၁၇)တွင် သံယံဌးတော်များ ညီညွတ်ရန် ဓမ္မဝိနယ် ကို ထုတ်ပြန်ခဲ့သည်။<sup>၄</sup>

အထက်ပါ အခြေအနေများသည် ကုန်းဘောင်ခေတ်နောင်းပိုင်း မင်း(၃)ဆက်လက်ထက် အခြေအနေများပင် ဖြစ်သည်။ ဘကြီးတော်မှ သာယာဝတီမင်းသို့ ကူးပြောင်းချိန်တွင် အက်လိပ် မြန်မာ ပထမစစ်ဒဏ် ခံပြီးရသည့်အချိန် ဖြစ်သည်သာ မက မယ်နှင့်မောင်နှုမကြီးစိုး၍ ပြည်တွင်းရေး အခြေအနေ ရူပ်ထွေးရသည့်အချိန် ဖြစ်သည်။ သာယာဝတီမင်းသည် တိုင်းပြည်ကို ြိမ်သက်အောင် ကြိုးစား လုပ်ဆောင် ချိန် မိဖူရားခေါင်နှင့် ပုဂံမင်းသားတို့၏ နောင့်ယှက်၍ နှစ်းတွင်းရေး အရှပ်တော်ပုံ ကြောင့် စိတ်နောက်ကာ နတ်ရွာစံခဲ့ရသည်။

ပုဂံမင်းသည် ငယ်ရွယ်စဉ်ကတည်းက တိုင်းပြည်ရေးကို စိတ်မဝင်စား တိရစ္ဆာန်ကိုသာ စိတ်ဝင်စားခဲ့သည်။ ထိုးနှစ်းရချိန်တွင်လည်း ကြက်ငှက်တိုက်ဖို့သာ စိတ်ဝင်စား၍၏ တိုင်းပြည်အရေး ကို မျှူးမတ်တို့နှင့်သာ ပျက်နှာလွှဲစားသည့်အတွက် မျှူးမတ်တို့၏ဒဏ်ကို ပြည်သူ့အများခံခဲ့ရ သည်။ ထိုအချိန်တွင် အက်လိပ်တို့က ဒုတိယအကြိမ် ကျူးကျော် ရန်စခဲ့၍ စစ်ဖြစ်ခဲ့ရပြန်သည်။ တစ်နှစ်တည်းမှာပင် ညီတော် ၂ပါးက ပုန်ကန်ခဲ့ပြန်သည်။

မင်းတုန်းမင်း နှစ်းတက်သည့်အချိန်တွင် မြို့ဈေးပြောင်းရန် ကြိုးစားခဲ့သည်။ ထို အချိန်က ပြည်သူ့အများစုမှာ အက်လိပ်နှင့် စစ်ဖြစ်သည့်ဒဏ် ညီနောင်တို့ ပုန်ကန်၍ မြို့ပေါက်သည့်ဒဏ် အလူးအလဲ ခံစားနေရသည့်အချိန်ဖြစ်သည်။ ထိုအကြောင်းကို ဦးပုည်၏ လျော့ခအလှူခံမေတ္တာစာတွင်-

<sup>၁</sup> နတ်သွေ့၏ ဒဂုံး၊ ၁၉၇၆၊ ၃၃၁။

<sup>၂</sup> - ယင်း- ၁၄၈။

<sup>၃</sup> - ယင်း- ၁၄၉။

<sup>၄</sup> - ယင်း- ၁၅၇။

“သဒ္ဓါမချို့၊ ထိုသူတို့မှာလည်း၊ မြို့ပေါက်မှာမျော်ကြ၍၊  
ဖွတ်ကျောပြာစ ခရာဆံကျွတ်၊ ခါးဝတ်လွှာချင်း”<sup>၁</sup>

ဟု ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရသေးသည်။ သို့သော် မင်းတုန်းမင်းသည် တိုင်းပြည်  
ဌီမံသက်စေရန်၊ သာသနာရေးထွန်းကားစေရန်၊ အက်လိပ်နှင့်လည်း ပြေလည်စေရန်  
ကြီးစားခဲ့သူဖြစ်ကြောင်း သမိုင်းအထောက်အထားများတွင် တွေ့ရပါသည်။

### ၃။ တေးတပ်၊ ဧရာ့ယာနှင့်တို့၏ အခိုပ္ပာယ်နှင့်သတေသနဘာဝ

#### ၃၁ ၁။တေးတပ်၏ အခိုပ္ပာယ်

တေးတပ်၏ အခိုပ္ပာယ်ကို ဆရာကြီးသခင်ကိုယ်တော်မှုံးက ကဗျာသာရတ္ထသြိုလ်  
တွင်

တေးတပ်ဆိုသည်ကား အသံကာရန်များသော တေးမျိုးကို ဆိုလို  
သည်။ ငှင့် တေးထပ်ကို ရေးစပ်သီကုံးရာ၌ အစက လေးပိုဒ်  
ခံ၍ နောက်နှစ်ပိုဒ် အပ်ရမည်။ တစ်ဘန် နှစ်ပိုဒ်တက်၍ နောက်  
နှစ်ပိုဒ်အပ်ရမည်။ နောက် ရျေးကဲ့သို့ပင် လေးပိုဒ်ခံ၍ နှစ်ပိုဒ်  
အပ်သောအားဖြင့် ဆယ့်ရှစ်ပိုဒ်ပြည့်၍ တေးတပ် ဖြစ်သည်ဟု  
မှတ်ရမည်။<sup>၂</sup>

ဟူ၍ ဖွင့်ဆိုထားပါသည်။ ကဗျာဗနသာရကျမ်းတွင်

တေးထပ်ဟူသည်ကား တေးရှိုးတွင် ထပ်၍စပ်သောကြောင့်  
တေးထပ်ဟု ခေါ်သည်။ တေးထပ်တွင် အချိုးကြီး -၇၊ ကွပ်သီမ်း  
ချက်-၂၊ ၂၄ပုံ ဇူးကို ပါမြို့၊ ပဒေယ် (၁၈) ရှိအောင် စပ်မြေကို  
တေးထပ်ဟု ပည်ပေါ်သည်။<sup>၃</sup>

ဟူ၍ ဖွင့်ဆိုထားပါသည်။ ထိုကြောင့် တေးထပ်ဟူသည် တေးရှိုးတွင် ထပ်၍ စပ်သော  
ကြောင့် တေးထပ်ဟု ခေါ်ခြင်းဖြစ်ပြီး အပိုဒ်ရေး ၁၈၅၂၊ (၁၈-၂၁)ဖြင့် ဖွဲ့စပ်လေ့  
ရှိကြောင်း တွေ့ရှိရပေသည်။

<sup>၁</sup> ပုညာ ဦး၊ ၁၉၉၂၊ ၈။

<sup>၂</sup> မှုံးကြီး၊ ကိုယ်တော်၊ သခင်၊ ၁၃၇၆။

<sup>၃</sup> တင်၊ ဦး၊ ၁၉၆၉၊ ၅၅၀။

## ၃၁ ၂။ရေးဟန်၏ အဓိပ္ပာယ်

ရေးဟန်၏ အဓိပ္ပာယ်နှင့်ပတ်သက်၍ စာရေးခြင်းအတတ်ပညာတွင် စာတစ်ပုဒ်၏ ရေးဟန်လည်း ပါဝင်ပေသည်။ ဆရာတီမိုးနင်းက စာရေးခြင်းအတတ်ပညာကို

စာကို ရေးသောအတတ်မဟုတ်၊ စိတ်ကိုရေးသောအတတ် ဖြစ်လေသည်။<sup>၁၁</sup>

ဟူ၍ စာရေးခြင်းသည် စိတ်ကိုရေးခြင်းဖြစ်ကြောင်း ဖွင့်ဆို ထားပါသည်။ ဆရာ ထောက်

ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်ရေးသားသော စာဖြစ်စေ၊ ကိုယ်ပိုင် ဉာဏ်ဖြင့် တီထွင်ထားခြင်း မဟုတ်ဘဲ ဘာသာပြန်မျှလောက်ပင် ဖြစ်စေ၊ လူပြုသောကြောင့် လူ၏ သုဇာအရသာသည် စာပေပေါ်၍ ထင်ဟပ်လျက် ရှိလေသည်။<sup>၁၂</sup>

ဟူ၍ စာရေးသူ၏ အတွေးစိတ်ကူးသည် သူ၏စာတွင် ထင်ဟပ်နေကြောင်း ဖွင့်ဆို ထားပါသည်။ ဆရာဒဂုံနှင့်တာရာက ရေးဟန်နှင့် ပတ်သက်၍

ဟန်သည် ဘယ်ကဆင်းသက်သလဲ ခံစားမှုက ဆင်းသက်လာ သည်ဟု ပြောရမည်။ ခံစားမှုကိုကျွန်တော် စိတ်ဝင်စားသည်။ ခံစားမှုဘယ်ကရလာ သလဲဟု တစ်ဆင့်တက် စိတ်ဝင်စားလာ သည်။ ခံစားမှုသည် လူ၏ ပတ်ဝန်းကျင်၊ လူအဖွဲ့အစည်း၏ ထင်ဟပ်ချက်ဖြစ်သည်။<sup>၁၃</sup>

ဟူ၍ စာရေးသူ၏ ခံစားမှုနှင့် သူ၏စာ ဆက်စပ်နေကြောင်း ဖွင့်ဆိုထားပါသည်။ ဆရာမြေသန်းတင့် က

ဟန်ဆိုတာ စိတ်နေစိတ်ထားကို ဖော်ပြတဲ့ အမှတ်အသားတစ်ခု ဖြစ်တယ်။

ဟူ၍ စာရေးသူ၏ ခံစားမှုနှင့် သက်ဆိုင်နေကြောင်း ဖွင့်ဆိုထားပါသည်။ ဆရာ မောင် ခင်မင် (စန့်ဖြူ)က ရေးဟန်၏ အဓိပ္ပာယ်ကို

၁၁ ရေးဟန်ဟူသည် အတွေး၏ ဝတ်စားတန်ဆာ

<sup>၁၁</sup> ခင်မင်၊ မောင်၊ ၂၀၁၁၊ ၈။

<sup>၁၂</sup> ယင်း- ။

<sup>၁၃</sup> ဒဂုံနှင့်တာရာ၊ ၂၀၀၄၊ ၁၀၆။

<sup>၁၄</sup> မြေသန်းတင့်၊ ၂၀၀၁၊ ၂၂။

- ၂။ ရေးဟန်ဟူသည် စာရေးသူ၏ ကိုယ်ရည်ကိုယ်သွေး ထင်ဟပ်ချက်  
 ၃။ ရေးဟန်ဟူသည် နေရာတကျသုံးထားသော အသုံးအနှစ်း  
 ၄။ ရေးဟန်ဟူသည် အကြောင်းအရာနှင့်ပုံသဏ္ဌာန် တစ်သားတည်းပေါင်းဖွဲ့မှု  
 ၅။ ရေးဟန်ဟူသည် စံသွေ့မှု  
 ၆။ ရေးဟန်ဟူသည် ရွှေးချယ်မှု<sup>၃</sup>

ဟူ၍ ဖွင့်ဆိုချက် (၆)ခုဖြင့် ဖွင့်ဆိုထားပါသည်။ ထိုသို့ ဖွင့်ဆိုထားသော်လည်း

ရေးဖွဲ့လိုသောအကြောင်းအရာ လိုက်ဖက်သော စကားတို့၏  
 သုံးနှစ်းပုံ စသည်တို့ ဖြစ်ပေါ် လာစေရန် ရွှေးချယ်ရမည်ပင်  
 ဖြစ်သည့်အတွက် ရေးဟန်ဟူသည် ရွှေးချယ်မှုဟူသော ဖွင့်ဆို  
 ချက်သည် ကျိန်သည့်ဖွင့်ဆိုချက်များကို လွမ်းခြားထားနိုင်သည်ကို  
 တွေ့နိုင်သည်။<sup>၄</sup>

ဟူ၍ ဆရာတိုးကပင် ဆက်လက်၍ သုံးသပ်တင်ပြထားပါသည်။

## ၃။ ၂။ ရေးဟန်၏ သဘောသဘာဝ

ရေးဟန်ဟူသည် ဘာသာစကားအသုံးကွဲပြားပုံကို လေ့လာသော ပညာရပ်ဖြစ်  
 သည်နှင့်အညီ ကွဲပြားရသော အကြောင်းအရင်းများရှိပေသည်။

ရေးဟန်၏ ကွဲပြားသောအကြောင်းအရင်းများမှာ ရေးဖွဲ့သည့် အကြောင်းခံ  
 အမြေအနေများ၊ စာရေးသူ၏ ပင်ကိုလက္ခဏာများ၊ အချိန်ကာလ၊ နေရာဒေသ၊  
 လူမှုအခြေအနေ၊ ဘာသာစာပေ ပုံသဏ္ဌာန်၊ စာရေးသူနှင့် စာဖတ်သူ၏ ဆက်သွယ်မှု၊  
 ရည်ရွယ်ချက်၊ စာရေးသူ၏ ထူးခြားသော အခြေအနေတို့ဖြစ်ကြောင်း တွေ့ရှိရသည်။

ရေးဟန်၏ သဘာဝတွင် စာရေးသည် အချိန်ကာလနှင့် စာရေးသူ၏ ထူးခြား  
 သော အမြေအနေတို့ ပါရှိသည့်အတွက် ယခုစာတမ်းတွင် ခေတ်အခြေအနေကို  
 ထင်ဟပ်နေသော စာဆို၏ တေးထပ်ရေးဖွဲ့ဟန်ကို တင်ပြထားမည်ဖြစ်ပါသည်။

<sup>၃</sup> ခင်မင်၊ မောင်၊ ၂၀၁၁၊ ၈။

<sup>၄</sup> - ယင်း- ။

## ၄။ ခေတ်ပုံရိပ်နှင့်စာဆိုးပုညော် တေးထပ်ဟန်လေ့လာချက်

စာဆိုးပုညော်သည် ကုန်းဘောင်ခေတ်နှောင်းပိုင်း မန္တလေးခေတ်တွင် ထင်ရှားခဲ့သော စာဆိုတစ်ဦးဖြစ်ပြီး စာဆို၏ ပင်ကိုယ်ရေးဟန်သည် ပေါ့ပါးသွက်လက်သော အများ နားလည်လွယ်သော ထွေလုံး ငော့လုံးများဖြင့် ရေးဖွဲ့တတ်သောသူတစ်ဦးလည်း ဖြစ်သည်။ သူသည် တေးထပ်များတွင် စကားသံဖွဲ့ဟန်၊ စကားသံးဖွဲ့ဟန်၊ ဂုဏ် အလက်ဘတို့ဖြင့် တန်ဆာဆင်ဟန်၊ ဝါကျဖွဲ့ဟန်၊ ဆက်စပ်တင်ပြဟန်၊ သက်တာ၊ နိမိတ်ပုံသံးဟန်ဘတို့ဖြင့် ခေတ်ပုံရိပ် အခြေအနေများကို ထင်ရှားအောင်ဖွဲ့ဆိုထားပါသည်။

## ၅။ စကားသံဖွဲ့စပ်ဟန်

ဦးပုညော်တေးထပ်တို့တွင် ဖွဲ့ဆိုသည့် အကြောင်းအရာနှင့်လိုက်ဖက်သော စကားသံ ဖွဲ့စပ်ဟန်ကို တွေ့ရှိရသည်။ တေးထပ်အဖွဲ့ပုံစံတွင် ငါလုံးတစ်ပဒါးဖြင့် ဖွဲ့ခြင်းမျိုး၊ မဟုတ် ဒေလုံးတစ်ပဒါ၊ ဂလုံး တစ်ပဒါတို့ဖြင့် ဖွဲ့ဆိုထားပြီး ထိပဒအတွင်း ကာရန်ချိတ်ယူကာဖြင့် ဖွဲ့ဆိုထားသည်။ စာဆိုသည့် သူကျင်လည်ခဲ့သော မန္တလေး ခေတ် မင်းတုန်းမင်းလက်ထက် နယ့်နယ့်လ စာပြန်ဖွဲ့ကျင်းပပုံကို

“သည်မေထုန် နယ့်ရက်မှာ၊ ကုန်ရခက်သာကို၊ ဘုံကန်ကြာနီမှာ ခါအရှည်စံတုန်း၊ သလာယ နှမဟာမှာ၊ သူခမ္မာပွဲပလိုနှုန်း ပိဋကတ် မြတ်ခမ္မာကို ပြသာနာပြုတုန်း”<sup>၁</sup>

ဟူ၍ဖွဲ့ဆိုထားသည်။ အဖွဲ့ခံအကြောင်းအရာသည် သာသနာရေးပွဲဖြစ်သည်နှင့်အညီ အသံတည်ပြစ် မှုရှိပေသည်။ ကာရန်ချိတ်ရာတွင် သရသံတူ ပျည်းကွဲ (နဘေထပ်ကာရန်)ဖြင့် ချိတ်ဆက် ဖွဲ့ဆိုထား သည်။ ‘နယ့်ရက်’ ‘ကုန်ခက်’ ‘ဘုံကန်’ ‘ဌာနီ’ ‘ခါအရှည်’ ‘နှမဟာ’ ‘သူခမ္မာ’ဟူ၍ နဘေထပ်ကာရန်ဖြင့် ချိတ်ကာဖွဲ့ဆိုထား၍ ရွတ်ဆိုရလွယ်ကူစေသည်။ “တုန်း” “နှုန်း” “တုန်း” ဟူသော သံလေးများဖြင့် သုံးထား၍ တည်ပြစ်သောဟန်ကိုလည်း ပေါ်လွင်နေပေသည်။ ဘုရားကိုဝါသူ တေးထပ်တွင်

“စည်းစိမ်တော်ယစ်မူးလို့၊ မဖြစ်ဖူးကြန္တာ၊ ကသစ်ဦးသို့မှာ၊ အလိမ္မာလွန်အား၊ ရွှေငါးသန်းနှစ်ကုဋ္ဌမှာ၊ အပျော်လေ ကျူးးခိုက်မို့လား”<sup>၂</sup>

<sup>၁</sup> ပုညော် ဦး ၁၉၉၂၊ ၁၁၂၂။

<sup>၂</sup> – ယင်း– ၉၇။

ဟူ၍ဖွဲ့ဆိုထားသည်။ ထိအဖွဲ့တွင် သိကားမင်းကိုမေးသည့် စကားပြော အမေးဟန်ဖြင့် ဖွဲ့ဆိုထားသည်။ “ယစ်မူး” “မဖြစ်မူး” “ကသစ်ဦး” ဟူသော နဘေကာရန်ဖြင့် စကားသံ ဖွဲ့စပ်ထားသကဲ့သို့ အမေးစကားတွင် “အပျော်လေ” ဟူ၍ သံပြေဖြင့် အသံကို ဖြတ်ထားပြီ “ကျူးခိုက်မို့လား” ဟူသော သက်သံ၊ သံလေးတို့ဆက်၍ သုံးကာ မေးဟန်ကိုပေါ်လွင်အောင် ဖွဲ့ဆိုထားပြီး ကြားယောင်ယောင် ဖြစ်လာစေသည်။

### ကာလဆိုးတေးထပ်တွင်

ကာလနှယ်ဆိုးပါတီ၊ သူခိုးကလူလူ၊ တောလ္လာပေါက်နှစ်းမှာ၊ အိမ်သူကို အည့်စောင်း၊ ကောင်းသူကို အပြစ်တင်၊ တောင်ယာရှင် မျာေက်လိုက်လို့ မောင်း<sup>၁</sup>

ဟူ၍ ဖွဲ့ဆိုထားရာ ထိခေတ်ကာလ၏ အခြေအနေဆိုးဟန်ကို ပေါ်လွင်စေသော အသံကာရန်ဖြင့် ဖွဲ့စပ်ထားသည်။ ထိအဖွဲ့တွင် အကြောင်းအရာ တစ်ခုနှင့်တစ်ခုကို “ဆိုးနှင့်ခိုး” “လူနှင့်မူး” “မူးနှင့်သူ” ဟူ၍ ကာရန်တစ်ခုဖြင့် ချိတ်ဆက်ဖော်ပြသွားသည်။ အခြေအနေဆိုးကို ပေါ်လွင်စေရန် ကဗျာအစ တွင်ပင် “ကာလနှယ်” ဟူသောကတ္တားကို သံပြေဖြင့် ဖြတ်ထားပြီးမှ “ဆိုးပါဘီ” ဟူသော ကြိယာကို သက်သံဖြင့် အဆုံးသတ်ထား၍ မည်သို့ကာလဆိုးသည်ကို သိရှိလိုစိတ် ဖြစ်ပေါ်လာစေသည်။

### “နိပါတ်ရှုပ်” အစချိတိုင်းပြည်ရေးဖွဲ့ တေးထပ်တွင်

နှစ်ပြည်ထောင်တယ်ကြ၊ အလယ်က ကျောင်းဆောင်၊ အနောက်က ရွှေရှေ့ချောင်၊ ဝေဘူတောင်အရှေ့၊ မင်းကြီးနှင့်ကိန္ဒရာ၊ ကူန့်ပါထွက်တဲ့ရသေ့၊ သုပ္ပန္နရာဇာ၊ နာဂါကိအတွေ့၊ ထောင်ကုမ္ပဏီ၊ ရုကြောင်းလို့၊ စံမွေးသည် ကြာဖျော်၊ ဇော်ဖော် တပေသီ ဝိဇ္ဇာယ်တို့၊ တည့်စိတ်မြန်းကြဟောမော်<sup>၂</sup>

ဟူ၍ဖွဲ့ဆိုထားရာ တစ်ပဒ္ဒနှင့် တစ်ပဒ္ဒကို ‘အ’၊ ‘က’၊ ‘က’ “ဆောင်၊ ချောင်၊ တောင်” အသံကာရန် တစ်ခုစီဖြင့် ချိတ်ဆက်ဖွဲ့ဆိုထားသည်။ အသံကာရန် “အ”နှင့် “ဂါ”ကို ယူထားသည့်အတွက် နဂါး၊ အသုံးတွင် သတ်ပုံစံသွေ့၍ ဖွဲ့ဆိုထားမှုကို တွေ့ရသည်။ ထိမျှမက “ထောင်ကုမ္ပဏီ” “ဇော်ဖော်” “ဝိဇ္ဇာယ်” “စံမွေးသည်” “တည့်စိတ်မြန်းကြဟောမော်” အဖွဲ့တို့တွင် ချတ်ဆိုရလွယ်ကူသည့် အသံကာရန်အတွက် စံသွေ့သည့် စကားသုံး၊ ဝါကျတို့ဖြင့် ဆက်တိုက်ဖွဲ့စပ်ထားသည်ကို တွေ့နှိုင်သည်။ အကြောင်းအရာချင်း ဆက်စပ်၍ မရသော တိုင်းပြည် ဇာတ်လိုက်တို့ ရှုပ်နေပုံကို ရေးဖွဲ့သည့်အတွက် ကာရန်ချိတ်ရုံသာ

<sup>၁</sup> – ယင်း– ၁၉၁၁။

<sup>၂</sup> ပုညာ ဦး၊ ၁၉၉၂၊ ၁၀၀။

ယူထားခြင်းဖြစ်ဟန်တူသည်။ အသံကို သံလေး သက်သံတို့ကို တစ်လျည့်စီဖွဲ့ဆိုထား၍ ချုတ်ဆိုရ လွယ်ကူပြီး စိတ်မျက်စို့လည်း မြင်ယောင်လာစေသည်။

စာဆိုဦးပုညော် တေးထပ်တို့တွင် စကားသံဖွဲ့စပ်ဟန်တွင် ရေးဖွဲ့သည့်အကြောင်းအရာကို လိုက်၍ အသံကာရန်ကို ယူထားသည်ကို တွေ့နှင့်သည်။ လေးနက်အောင် ပြောလိုသည့်အခါတွင် ကတ္တားကို သံပြနှင့်သုံး၍ ကြိယာကို သံလေး၊ သက်သံတို့ဖြင့် ဖွဲ့စပ်ထားပေသည်။ ရေးဖွဲ့သည့် အကြောင်းအရာနှင့်လိုက်ဖက်သော စကားသံကို သုံးနှုန်းထားသည်ကိုတွေ့နှင့်သည်။

#### ၄၁၂။ စကားသံးဖွဲ့စပ်ဟန်

စာဆိုဦးပုညော် ပင်ကိုယ်ရေးဟန်ကို လေ့လာကြည့်လျှင် များသောအားဖြင့် ပေါ့ပါးသွက်လက်သော စကားလုံးများ၊ ခေတ်ကိုယ်ရော်သော ထွေလုံးငါးငါးများဖြင့် ဖွဲ့စပ်လေ့ရှုပေသည်။ သို့သော ဘာသာရေးပွဲ၏ စည်ကားပုံကို ဖော်ပြရာတွင် မြင်သာထင်သာသော တည်တည်တုံတုံစကားလုံးကို သုံးနှုန်းရေးဖွဲ့ထားသည်။

သုဓမ္မဘွဲ့ တေးထပ်တွင် စာပြန်ပွဲကျင်းပပုံကို

ပိဋကတ် မြတ်ဓမ္မဘို ပြသာနာပြုတုန်း၊ နတ်ချာလို့ ရှုမဆုံးသာပ၊  
မြမ်းအုန်း၍ ကြေညာ၊ ပြည်တော်သူ ဘူမြေနှုန်းတွင်မှ လှူဒှော်  
ဆွမ်းသသည့် ချိန်ခါ၊ အမတပြည် ခေမာကို၊ ရည်ဝေကာ  
ကြည်အေန့်

ဟူ၍ ဖွဲ့ဆိုထားသည်။ စာပြန်ပွဲ၏ ကြည်ညီဖွယ်ကောင်းပုံကို “ရှုမဆုံး”၊ စာပြန်ပွဲစည်ကားပုံကို “ခြိမ့်အုန်း”၊ ဆွမ်းဆက်ကပ်ကြပုံကို “လှူဒှော်ဆွမ်း”၊ နိုဗ္ဗာန် ရည်မှုန်း၍ စိတ်ကြည်လင်စွာ အလှူပြုပုံကို “အမတပြည်ခေမာကို ရည်ဝေကာကြည်အေး” ဟူ၍ ထွေသံ သရော်သံမပါ တည်တည်တုံတုံ အသုံးတို့ဖြင့် ကြည်ညီဖွယ်ဖြစ်အောင် သရပ်ဖော် ရေးဖွဲ့ထားသည်။ ကာရန်ကိုလိုက်၍ “ဘူမြေနှုန်း”၊ “လှူဒှော်ဆွမ်း” ဟူ၍ စကားလုံးဖွဲ့စပ်ပုံ စံသွေ့ပြီး ဖွဲ့ဆိုထားသည်။ ပုံဖွဲ့ပုံ စံသွေ့သော်လည်း ဆိုလိုရင်း အမို့ယ် ပေါ်လွှင်စေသည်။

ထိုသော ကာလ၏ ဖြစ်ပျက်ဆိုးရွားနေပုံကို ဖော်ပြသော ကာလဆိုး ကလိယ် ဖွဲ့တွင်

“လေးတရာဆီမှန်လျင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရပ်ပြောင်းလို့၊ ချောင်းကိုပါ မြစ်ထင်၊ တူရိယာ နတ်စောင်း၊ သူဖုန်းတောင်း ချင်းကတဲ့ သွင်၊ ဝါးလုံးခေါင်း လသာချင်တယ်၊ အီမံထဲတွင် ကင်းဝပ်လို့”<sup>၁</sup>

ဟူ၍ အဓိပ္ပာယ်တူရှိသော သာကေတို့ကို ဆက်တိုက်သုံး၍ ဖွဲ့ဆိုထားသည်။ အကြောင်းအရာ တစ်ခုချင်းကြည့်လျင် အဓိပ္ပာယ်မဆက်စပ်ဟု ထင်ရသော်လည်း လိမ့်ညာပြောနေကြသော၊ ကိုယ့်ကို ကိုယ် အထင်ကြီးနေကြသောခေတ် ဖြစ်ကြောင်းကို ထိုအဖွဲ့တို့၏ နောက်တွင်ရှိသော ဂယက်အနက်က မီးမောင်းထိုးပြနေသကဲ့သို့ ရှိပေ သည်။ ထိုအသုံးတို့ကြောင့် ခေတ်ဆိုးအခြေအနေ ပေါ်လွင်လာပေသည်။ ထိုမျှမက ထိုခေတ်တွင် အသုံးပြုကြသော ‘လေးတရာဆီ’ ကိုထည့်သွင်း ရေးဖွဲ့ထား၍ ခေတ်သုံး ပစ္စည်းကိုပါ သိရှိရသည်။

ထိုခေတ်ကာလ၏ နှစ်ဦးတွင် ရေးရှုပ်ထွေးပုံကို ထင်ဟပ်စေသော နိပါတ်ရှုပ် တေးထပ်တွင်

‘လင်းကြက်ဖြင့် အတန်ဆော်ပေ၊ ဘယ်ဇာတ်တော်လေမှန်း မသိ၊ အခန်းခန်း အထွေအထွေများမျှနိုင်ပေ၊ နိပါတ်နှုယ်ရှုပ်လေသည် အရှုပ်တွေ ပြည့်ဖိုးနှင့်လေး’<sup>၂</sup>

ဟု ဖော်ပြထား သည်။ ထိုအဖွဲ့တွင် ‘လင်းကြက်ဆော်’ ဟူသော အသုံးကြားတွင် ‘ဖြင့်၊ အတန်၊’ ‘ဘယ်ဇာတ်တော်’ ‘မှန်းမသိ’ ဟူသောအသုံးကြားတွင် ‘လေ’ ဟူသော ပုဒ်ဖြည့် အသုံးတို့ကြောင့် အသံ ချို့သာ၍ အဓိပ္ပာယ်ပြည့်စုံမှ ရှိနေပေသည်။ ဇာတ်နိပါတ် အမျိုးမျိုး ရှုပ်နေပုံကို “နိပါတ်နှုယ်ရှုပ်”၊ ဗောက်အခြေအနေ ရှုပ်နေပုံကို “အရှုပ် တွေပြည့်ဖိုး” ဟူ၍ အခြေအနေတစ်ခုစီကို “ရှုပ်” အသုံးဖြင့် ဆက်စပ်ပြထားသည်။ ထိုခေတ်ကာလ၏ နောက်ခံကို လေ့လာကြည့်မည် ဆိုလျှင် သာယာဝတီမင်း လက်ထက် အခြေအနေနှင့် ထင်ဟပ်နေသည်။ သာယာဝတီမင်း လက်ထက်တွင် မင်းကြီးက သားတော်ကြီး ပြည့်မင်းသားနှင့် ပုခန်းမင်းသားကို အားကိုးသည်။ ပြည့်မင်းသားအား အိမ်ရှေ့အရာ အပ်ခါနီးတွင် မိဖုရား ခေါင်၏ ကုန်းချောမှုကြောင့် မရရှိခဲ့ပေ။ ထိုသို့အရေးကြီးချိန် တွင် ပုခန်းမင်းသားကလည်း သေဆုံးပြန်သည်။ သာယာဝတီမင်း စိတ်နောက်သွားချိန်တွင် မိဖုရားခေါင်က

<sup>၁</sup> ပုလာ ဦး၊ ၁၉၉၂၊ ၉၁၁။

<sup>၂</sup> ယင်း၊ ၁၀၀။

သူသားထိုးနှစ်းရရေး ကြိုးပမ်းပြန်သည်။<sup>၁</sup> ထိုအခြေ အနေကို လျော့လာကြည့် ယျင်သာယာဝတီမင်း နှစ်းတက်ပြီးချိန်တွင် နှစ်းတွင်းရေး မည်သို့ ဖြစ်မည် မှန်းမသိရှုပ်တွေးပုံကို ‘အခန်းနှစ်းအထွေထွေများနှင့်မျှပေ’ ဝိစ္စာအသုံးတို့ဖြင့် ထင်ဟပ်ပြထား၍ ထိုခေတ်နှင့်ရေး၊ ထိုးနှစ်းရေး အခြေအနေတို့ပေါ်လွင်လာရပေသည်။

ခေတ်ဆိုးအခြေအနေကို ထင်ဟပ်ပြရန် သိကြားမင်းကို သက်ဗျာပြု၍ ဖွဲ့ဆိုထားပါသည်။ ကျမ်းကိုနှစ်အလိုအရ ဘုရားသာသနာပြီးလျင် သိကြားသာသနာ ဆက်မည်ဖြစ်သည်။ ဘုရားရှင်ကလည်း သိကြားမင်းအား လူ့ပြည်ကိုစောင့်ရှောက်ရန် မှာကြားခဲ့ကြောင်း ကျမ်းကိုများတွင် ပါရှိခဲ့သည်။ ထို့ကြောင့် “သိကြားမင်း” ဟူသော သက်ဗျာနောက်ကွယ်တွင် ကာလဆိုးအခြေအနေမှ လူကောင်းကိုကယ်ရန် ဟူသော ဂယက်အနေက် ထင်ဟပ်နောက်သည်။ သိကြားမင်း လူ့ပြည်ကို ဂရမစိုက်ဟန်ကို “ယစ်မူး” “မဖြစ်ဖူး” “အလိမ္မာလွန်” “အပျော်လေကျိုးခိုက်” “လမ်းပြတ်” “ကမ်းသတ်လို့နှိမ်” “ခုအခါလစ်” “ညစ်တဲ့မှာယိန်” ဟူသော သရော်ဟန် အသုံးများဖြင့် ဖွဲ့ဆိုထားသည်။ သိကြားမင်း မျက်စိအားမကောင်း၍ မကြည့်ရှုလျင် “ထောင်မျက်စိ မှန်ပြန်လျင် စိန်မျက်မှန် ဆက်မယ်ပလေး”<sup>၂</sup> ဟူ၍ လည်းကောင်း၊ ကောင်းသောသူတို့ကို အပြစ် မပေးဘဲ ပစ်ထားပုံကို “ပစ်ရှာမယ့် ဝရဒိန်ငယ်၊ ပန်ထိမ်မှာ ပြင်တုန်းထင့်လေး”<sup>၃</sup> ဟူ၍ လည်ကောင်း ထွေလုံး လျှောင်လုံးများဖြင့် သရော်ချက်ပိုင်ပိုင်ဖြင့် ဖွဲ့ဆိုထား သည်။ ထိုအဖွဲ့တို့သည်လည်း ခေတ်အခြေ အနေကို မီးမောင်းထိုးပြထားမှ ပင်ဖြစ်သည်။

စာဆို၏ ဖွဲ့ဆိုထားသော စကားလုံးတို့၏ နောက်တွင် ဂယက်အနေက် ပါရှိတတ်သည်။ ထိုသို့ဖွဲ့ဆိုထားပုံကို ငွေစကားနှင့်မြှေ့သူတေးထပ်တွင်

“ကြောင်းမတန် ဒေါင်းသုံးရိုပ်လေတော့၊ ပေါင်းရန်စိတ်ပျက်တယ်၊ ဆင်ကုံးမဲ့ ခင်ဘုန်း ကြွယ်မှာ၊ မြင်တုန်းဝယ်မကောင်း၊ မူးစာသ နှစ်သားရှင်ငယ်၊ ကျပ်ပြားတွင် ရေးတဲ့အကြောင်း”<sup>၄</sup>

ဟူ၍ တွေ့နိုင်သည်။ ငွေစကားပြောသူကို ဒေါင်းသုံးရိုပ်၊ ငွေကြောင်းမက်မောသူ မိန်းကလေးနှင့်ဆုံးတွေ့ ပုံကို “မူးစာသ နှစ်သားရှင်ငယ်၊ ကျပ်ပြားတွင် ရေးတဲ့အကြောင်း” ဟူ၍ ထွေလုံးလျှောင်လုံးဖြင့် ဖွဲ့စပ် ထားသည်ကို တွေ့နိုင်သည်။

<sup>၁</sup> ညီမြှေ့၊ ၂၀၀၃၊ ၃၆။

<sup>၂</sup> ပုံးပုံး၊ ၁၉၉၂၊ ၁၇။

<sup>၃</sup> ယင်း၊ ၁၉၉၂၊ ၁၉။

<sup>၄</sup> ပုံးပုံး၊ ၁၉၉၂၊ ၁၀၉။

စာဆိုသည်သူ၏ကဗျာတွင် သကော်တနိမိတ်ပုံများဖြင့် ရေးဖွဲ့ဟန်ကို အများ အပြား သုံးတတ်ကြောင်း တွေ့ရသည်။ စာဆိုတို့ခေတ်မှ အဝတ်အစားဆင်းရှုကြပုံကို “ဖွတ်” မွဲ ဟူသော အသုံးဖြင့် တင်စားရေးဖွဲ့ဟန် မကြာခဏတွေ့ရှုရတတ်သည်။ လေ့ခအလျှော့မေတ္တာစာတွင် “ဖွတ်ကျောပြာစု”<sup>၁</sup> ရေသည်ပြောတ်တွင် “မွဲတက္ကာတွဲတော်ခေါင် ဖွတ်မင်းနောင်”<sup>၂</sup> မဆင်လိုပြီ တေးထပ်တွင် “ဖွတ်မွဲကာပြာခြုံ”<sup>၃</sup> ဟူ၍ ဖွတ်တိရို့စွာနှစ်မွဲပုံနှင့် တင်စားရေးဖွဲ့ထားရာ ထိုခေတ်အနေအစား ဆင်းရဲသား တို့၏ ဘဝပေါ်လွင်လာစေ ပါသည်။

#### ၄၁ ၃။ အလက်ဖွဲ့စပ်ဟန်

စာဆို၏ တေးထပ်ဖွဲ့စပ်ဟန်တွင် အလက်းတို့ဖြင့် တန်ဆာဆင်ရေးဖွဲ့ဟန်ကို တွေ့ရပါသည်။ ထိုခေတ်က နယ်နှင့်လတွင် ရဟန်းတော်စာပြန်ပွဲ ကျင်းပပုံကို “ဝိဇ္ဇာတ် မြိုတ်ဓမ္မာကို ပြသနာပြုတုန်း”<sup>၄</sup>၊ မယ်လေး၏မိခင် ဂုဏ်မက်ကြီးကျယ်ပုံကို “အဆာကျယ်”<sup>၅</sup>၊ မိသားစာအတွင်းသို့ အခြေအနေ မပေးသောကြောင့် ဝင်ရောက်၍ မရ နိုင်ပုံကို “ဝင်ပေါက်ကရှား”<sup>၆</sup>၊ လူဆိုး လူမိုက်များ ကြီးစိုးနေသည့် ခေတ် အခြေအနေကို “လူဗာလ ထင်ပေါ်”<sup>၇</sup>စသည်ဖြင့် တိုက်ရိုက်မပြော သွယ်စိုက်ပြောသည့် သွယ်စိုက်ပြောသည့် ဝက်ရှုတို့ အလက်း တို့ဖြင့် ရေးဖွဲ့ထားသည်။ အဝတ်အစားဆင်းရဲ၍ လဲစရာမရှိပုံကို “ချစ်လွန်းလို့”၊ သိမ်း ကာခြုံတယ်၊ အိမ်ထောင်စုသန်းတွေကဲ”<sup>၈</sup> ဝမ်းရေးအတွက် ခက်ခဲပုံကို “ဆန်ရေးကြောင့် စံဝေးကွာတယ”<sup>၉</sup> ဟူ၍ ခွဲထားသတ်ပုံလည်းဖြစ် ဝက်ရှုတို့အလက်းလည်းမြောက် အဖွဲ့၊ များဖြင့်လည်း ဖွဲ့ဆိုထားသည်။

ထိုခေတ်ကာလသည် အခြေအနေမကောင်းသည်မှာ ကံကြောင့်သာဟု ဖွဲ့ဆိုမှု ပြုရင်း မမြင်ရသောကံတရားကို “ကံမျှး”<sup>၁၀</sup> “ကံချေးကျု”<sup>၁၁</sup> “ခြေထောက်လို့

<sup>၁</sup> – ယင်း– ၁၈။

<sup>၂</sup> – ယင်း– ၁၁၂။

<sup>၃</sup> – ယင်း– ၁၉၄။

<sup>၄</sup> – ယင်း– ၁၁၂။

<sup>၅</sup> – ယင်း– ၁၁၉။

<sup>၆</sup> – ယင်း– ၁၁၉။

<sup>၇</sup> – ယင်း– ၁၁၉။

<sup>၈</sup> – ယင်း– ၁၉၄။

<sup>၉</sup> – ယင်း– ၁၁၉။

<sup>၁၀</sup> – ယင်း– ၁၉၁။

<sup>၁၁</sup> – ယင်း– ၁၉၁။

ရိုင်းတဲ့က”<sup>၁</sup> ဟူ၍ မြင်သာအောင် ဖြပ်မဲ့ကိုဖြပ်ရှိမှာ တင်စားရေးဖွဲ့ထား ၍ သမာဓိဂုဏ်မြောက်နေပေ သည်။

ထိုခေတ်တစ်ခါ စာပြန်ပွဲကျင်းပုံနှင့် နှစ်ပြည်ပဲပုံသဏ္ဌာန်နှင့်ကား “သူမွောပဲပလိုနှင့်”<sup>၂</sup> ကြေားဝါဖြီး သူတစ်ပါးထံမှ ငွေညစ်မယူလိုပုံကို “ကိုကျောက်လုံးအနှစ်ပဲသယ်လို”<sup>၃</sup>၊ အစားဆင်းရဲရုံမက အဝတ်ပါဆင်းရဲနေကြပုံကို “ဘူးပေါ်ဆင့် ရွှေဖရုံလို”<sup>၄</sup> ရွှေဖရုံလို”<sup>၅</sup> စသည် ဖြင့် ဥပမာအလက်အသုံးတို့ဖြင့်လည်း တန်ဆာဆင်ရေးဖွဲ့ထားပါသည်။

စာဆို၏ တေးထပ်ဖွဲ့စပ်ဟန်တွင် အလက်တို့ဖြင့် တန်ဆာဆင်ရေးဖွဲ့ထားသည့်အတွက် ခေတ်အခြေအနေ ပိုထင်ရှားလာစေပါသည်။

## ၄၁ ၄။ ဝါကျဖွဲ့ဟန်

စာဆို၏ တေးထပ်ဖွဲ့စပ်ဟန်တွင် အချို့တေးထပ်တို့ကို တစ်ပုဒ်လုံးတွင်မှ ဝါကျ တစ်ကြောင်းတည်းဖြင့် ရေးဖွဲ့ထားသည်။ နိပါတ်ရှုပ်၊ ကာလဆိုး၊ သူမွောပဲတေးထပ် တို့တွင် ဝါကျ တစ်ကြောင်းတည်းဖြင့် ရေးဖွဲ့ထားသည်။ အချို့သော တေးထပ်တို့တွင် အမေးဝါကျများ ထည့်သွင်း ရေးဖွဲ့ထားသည်။ “ဘုရားကိုဝါသူ” တေးထပ်တွင် “အပျော်လေ့ကျူးခိုက်မို့လား”၊ “ဘုရားကိုနှစ်ရှစ်လိမ်” တေးထပ်တွင် “ခုအခါလစ်ကြသလား ဟူ၍ မေးဟန်တို့ထည့်သွင်း ဖွဲ့ဆိုထားသည်။ မေးဟန်တို့ကြောင့် သိကြားမင်းက လူ့ပြည်ကို မကြည့်ရှုဘဲ ပစ်ထားပုံမှာ ပေါ်လွင်လာရပေသည်။

ဖွဲ့ဆိုထားသောဝါကျဟန်မှာ ကဗျာဖြစ်နေ၍ သဒ္ဓါစ်သွေမှုရှိနေသည်ကို တွေ့ရသည်။ နိပါတ်ရှုပ်တေးထပ်တွင် “ဖေဇော်ကို တပသီ ပိုမ်းကယ်တို့၊ တညီစိတ်မြန်းကြ ဟေမော်” ဟူ၍ ဖွဲ့ဆိုထားရာ ကတ္တားနောက်တွင် ကြိယာဝိသေသန ကြိယာတို့ကို ကပ်ရေးထားပြီး ဆိုက်ရောက်ရာ ပြပုဒ်ကို နောက်ဆုံးမြှုပ်ထား၍ ဝါကျစ်သွေ၍ “တညီစိတ်” အသုံးကြောင့် ပုဒ်ဖွဲ့ပုံမှာလည်း စံသွေနေပေသည်။ ကဗျာကိုဖွဲ့ရာတွင် ကာရန်ကိုင့်၍ ရေးဖွဲ့ထားသော စကားသုံးဝါကျဖွဲ့ဟန်တို့သည် စံသွေမှ ရှိနေမည်ပင် ဖြစ်သည်။

<sup>၁</sup> – ယင်း– । ၁၀၉။

<sup>၂</sup> – ယင်း– । ၁၁၂။

<sup>၃</sup> – ယင်း– । ၉၃။

<sup>၄</sup> ပူဇာ ဦး၊ ၁၉၉၂၊ ၉၆။

## ၄။ ၅။ အဆက်အစပ်ဟန်

စာဆိတ်၏ တေးထပ်တို့၏ တင်ပြပဲ လေ့လာလျှင် အကြောင်းအရာတစ်ခုနှင့် တစ်ခု ဆက်တို့က် ဆက်စပ်ရေးဖွဲ့ထားသလို “ဦးဆောင်ဝါကျကို ဖော်ပြန္မှုနောက်တွင် အကြောင်း ဆက်စပ် တစ်ချက်ချင်း တင်ပြရေးဖွဲ့ထားခြင်းလည်း ရှိပေါ်သည်။” သုဓမ္မာ ပဲ တေးထပ် တွင်-

‘သည်မေတ္တန် နယ်ရက်မှာ၊ ကုန်ခက်ရသာကို၊ ဘုံကန် ဌာန်မှာ၊ ခါအရှည်စံတုန်း’<sup>၁</sup>

ဟူသော ပထမဝါကျ၏ နယ်ရက်အချိန်တွင် မင်းတုန်းမင်း သည် နှစ်းတော်၏ စံမှန်နေချိန်ဖြစ်သည် ဟု ဖော်ပြထားခြင်းဖြစ်၍

သလာယ နမဟာမှာ၊ သုဓမ္မာပဲပလိုနှစ်း၊ ဝိဋကတ်မြတ်ဓမ္မာကို ပြသုနာ ပြုတုန်း၂

ဟူ၍ ဒုတိယဝါကျတွင် စာပြန်ပဲ ကျင်းပနေသည်ကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုတေးထပ်တွင် အလှူရှင်၊ အလှူပြုသည့်အချိန်၊ စာပြန်ပဲကျင်းပပဲ၊ ပြည်သူတို့ လူဒါန်းကြပဲ၊ နိဗ္ဗာန်ရည်ရား၍ အလှူပြုကြပဲ စသည်ဖြင့် အဆက်အစပ်ရှိရှိ တင်ပြထားသည်။ ထိုသို့ တင်ပြထား၍ စာပြန်ပဲ၏ ကြည်ညိုဖွယ်ကောင်းပဲမှာ ပေါ်လွင်လာရပေသည်။

### ကာလဆိုးတေးထပ်တွင်

ကာလနှုပ်ဆိုးပါဘီ၊ သူခိုးကလူလူ၊ တောလေ့ပေါက်နှစ်းမှာ၊ အိမ်သူကို ဖည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင်က များကိုလိုက်လို့မောင်း<sup>၃</sup>

ဟူ၍ ရေးဖွဲ့ထားပဲကိုကြည့်လျှင် ပထမဦးစွာ ခေတ်ကာလဆိုးဟူသော အကျိုးကို ဖော်ပြပြီးနောက် ကာလဆိုးရခြင်းကို တစ်ချက်ချင်း ဖော်ပြရေးဖွဲ့ထားသည် ဦးဆောင်ဝါကျ၏ အကျိုးကိုဖော်ပြ၍ အကြောင်းတရားများကို တစ်ချက်ချင်း ဖော်ပြထားသည်။

<sup>၁</sup> – ယင်း– ၁၁၂။

<sup>၂</sup> – ယင်း– ၁၁၂။

<sup>၃</sup> – ယင်း– ၉၁။

နောက်ဆုံး၌ “ခုများဖြင့် မှသားညီတယ် အပလီဗိုမင်းပလေး”<sup>၁</sup> ဟူ၍ ပထမဝါကျ အဖွင့်အတိုင်း ထိခေတ် အကျင့်ပျက်ပုံကိုသာ အဆုံးသတ် ရေးဖွဲ့ထားသည်။ အဖွင့် အပိတ် ညီညွတ်မှုရှိ၍ ခေတ်ကာလဆိုး အခြေအနေလည်း ပေါ်လွင်လာရပေသည်။

နိပါတ်ရှုပ်တေးထပ်တွင် ဦးစွာအကြောင်းတရားကို တစ်ချက်ချင်းဖော် အကျိုးကို နောက်ဆုံး၌ ဖော်ပြရင်း ဆက်စပ် တင်ပြထားသည်။

နှစ်ပြည်ထောင်တယ်ကြ၊ အလယ်ကကျောင်းဆောင်၊<sup>၂</sup> ဟု အစချိုကာ ဘတ်အိမ်မျိုးစုံ တည်လာပုံကို တစ်ချက်ချင်းဖော်ပြထားပြီးနောက် အဆုံးပိုင်းတွင် ဘယ်ဇာတ်တော်လေမှန်းမသိ၊ အခန်းခန်းအတွေထွေ၊ များနိုင်မျှ ပေ နိပါတ်နှယ်ရှုပ်လေသည် အရှပ်တွေ ပြည်ဖုံးနှင့်လေး<sup>၃</sup>

ဟူ၍ တစ်ဇာတ်နှင့်တစ်ဇာတ် အဆက်အစပ်မရှိ ဇာတ်အိမ်အမျိုးမျိုး ရှုပ်ယူက်ခတ် နေပုံကို ရေးဖွဲ့ရင်း နိပါတ်ရှုပ်ဟူ၍ အဖြေဆက်စပ်ဖော်ပြကာ အဆုံးသတ် ရေးဖွဲ့ထားသည်။ ထိုကြောင့် ထိခေတ် နှန်းတွင်းရေး အရှပ်တော်ပုံကို သိသာထင်မြင်လာ စေပါသည်။

စာဆိုဦးပုညာသည် တေးထပ်တို့တွင် အကြောင်းအရာ ဆက်စပ်တင်ပြပုံမှ ကွာခြားပုံကို တွေ့ရှိနိုင်သည်။ ယေဘုယျသဘာအားဖြင့် သုံးသပ်ကြည့်မည်ဆိုလျှင် တစ်ချက်ချင်း ဆက်စပ် တင်ပြခြင်း၊ ဦးစွာဖော်ပြထားသော အကျိုးနောက် အကြောင်းတရား တစ်ချက်ချင်း ဖော်ပြခြင်း၊ အကြောင်းတရားတစ်ချက်ချင်း ဖော်ပြပြီးနောက် အဆုံး၌ အကျိုးတရားနှင့် ဆက်စပ်တင်ပြခြင်း ဟူ၍ အချက် ၃ချက်ဖြင့် တင်ပြထားပုံကို တွေ့ရှိနိုင်သည်။ မည်သူ့ပင်ဆိုစေ စာဆိုဦးတင်ပြပုံသည် ခေတ်အခြေအနေကို ပီးမောင်း ထိုးပြထားသကဲ့သို့ပင်ဖြစ်သည်။

## မြဲဗုံးသပ်ချက်

ဤစာတမ်းတွင် ခေတ်ပုံရိပ်နှင့် ဦးပုညာတေးထပ်ဟန်ကို လေ့လာထားသော စာတမ်းဖြစ်သည်နှင့်အညီ ဦးပုညာရေးဖွဲ့ခဲ့သော မန္တလေးခေတ်ကာလ အခြေအနေကို ရှုမြင်ခဲ့ရသကဲ့သို့ စာဆိုဦးပုညာ၏ ရေးဖွဲ့ဟန်ကိုလည်း တွေ့ရှိခဲ့ရပေသည်။

<sup>၁</sup> ပုညာ ဦး ၁၉၉၂၊ ၉၁။

<sup>၂</sup> - ယင်း- ၁ ၁၀၀။

<sup>၃</sup> - ယင်း- ၁ ၁၁။

စာဆိုကျင်လည်ခဲ့သော မင်း ဦဆက် လက်ထက် နှစ်းတွင်းရေးနှင့် ခေတ်အခြေအနေသည် ရှုပ်ထွေးနေသည်။ နိုင်ငံ၏ခေါင်းဆောင်ပိုင်း အခြေအနေရှုပ်ထွေးနေသလို စီးပွားရေးအခြေအနေ ကလည်း ကောင်းမွန်မှ ရှိသည်က နည်းပါးသည်။ စီးပွားရေးမကောင်း၍ ထိုခေတ်မင်းမှုထမ်း အချို့နှင့် ပြည်သူ့အချို့တို့၏ အကျင့်စရိတ်ကလည်း ဖောက်ပြန်နေကြသည်။ ဘာသာရေးကို သက်ဝင်ယုံကြည်မှုလည်း အားနည်းသည်။ သို့သော အုပ်ချုပ်သော မင်းတို့သည် ဗုဒ္ဓသာသန၊ ထွန်းကားပြန်ပွားရေး အတွက် အခါရာသီအလိုက် ဘာသာရေးပွဲများကို ကျင်းပပေးကြသည်။ ထိုကဲ့သို့ ခေတ်ကာလ အဖြစ်အပျက် အခြေအနေ အဆိုးအကောင်းကို စာဆိုဦးပုညာ တေးထပ်ကဗျာတို့ဖြင့် ထင်ဟပ်ပြထားသည်။

တေးထပ်ကဗျာသည် ကဗျာတို့ အမျိုးအစားဖြစ်၍ တေးထပ်အဖွဲ့ပုံစံတွင် ငါလုံးတစ်ပဒ္ဒဖြင့် ဖွဲ့ခြင်းမျိုးမဟုတ် ဖော်ပုံးတစ်ပဒါ ဂလုံး တစ်ပဒွိုဖြင့် ဖွဲ့ဆိုထားသည်။ စာဆိုဦးပုညာ၏ တေးထပ်မှ စကားသံဖွဲ့ဟန်မှာ သရတူဗျည်းသံကဲ့ နောထပ်ကာရန်များဖြင့် အများဆုံး ရေးဖွဲ့ထားသည်။ နောထပ် ကာရန်တို့ကြောင့် ရွှေတံဆိုရ သာယာပြပြစ်၍ အမိပ္ပါယ်လည်း လေးနှင်းလာစေသည်။

စာဆိုဦးစကားသံဖွဲ့စပ်ဟန်မှာ အကြောင်းအရာပေါ် မူတည်၍ အသံကာရန်ပြောင်းရေးဖွဲ့ တတ်သည်ကို တွေ့နိုင်သည်။ လေးနှင်းအောင် ပြောလိုသည့်အခါကတ္ထားကို သံပြော (တိုင်သံ)နှင့် ဖွဲ့စပ်၍ ကြိယာကို သံလေး၊ သက်သံ တို့ဖြင့် အဆုံးသတ်ထားတတ်သည်။

စကားသံးစပ်ဟန်ကို လေ့လာကြည့်လျှင် ဘာသာရေးပွဲကျင်းပုံကိုဖွဲ့လျှင် အတည်အခန့် စကားလုံးသံး၍ ခေတ်ဆိုအခြေအနေ အကျင့်အပျက်သူတို့ အခြေအနေကိုဖွဲ့လျှင် ထေ့လုံးလောင်လုံးများဖြင့် သရော်၍ ရေးဖွဲ့ထားလေ့ရှိသည်။ ကဗျာအဖွဲ့တွင် ကာရန်မိအောင် ရေးဖွဲ့ရသည့်အတွက် စကားလုံး၊ ပုံး၊ ဝါကျဖွဲ့တို့တွင် စံသွွှေမှု ရှိသည်ကိုတွေ့ရသည်။ စံသွွှေမှုရှိသော်လည်း အမိပ္ပါယ် ပျောက်ပျက်မှုမရှိ ဆိုလိုရင်းမှာ ပေါ်လွင်ထင်ရှားသည်မှာ စာဆိုဦးအရေးအဖွဲ့ ပြောင်ပြောက်မှ ပင်ဖြစ်သည်။

စာဆိုဦး အရေးအဖွဲ့တွင် သက်းတို့မိတ်ပုံများ၊ တင်စားမှု ဥပစာအသုံးများ၊ သမာဓိဂုဏ် မြောက် အသုံးများတို့ဖြင့် ရေးဖွဲ့ထားသကဲ့သို့၊ အလက်းများဖြင့်လည်း တန်ဆာဆင် ရေးဖွဲ့ထား ပေသည်။

တေးထပ်မှ ဝါကျဟန်မှာ ကဗျာဝါကျဖြစ်၍ ကာရန်မိအောင် ဖွဲ့စပ်ရသည့် အတွက် စံသွေသာ ဝါကျဟန်ကို အများဆုံးတွေ့ရပါသည်။

တေးထပ်တို့၏ ဆက်စပ်တင်ပြပုံမှာ အကြောင်းအရာတစ်ခုချင်း စီကာစဉ်ကာ ဆက်စပ် တင်ပြထားခြင်း၊ ဦးဆောင်အကျိုးတရား နောက်တွင် အခိုဗ္ဗာယ်တူအချက် များကို တစ်ချက်ခြင်း ဖော်ပြခြင်း၊ အကြောင်းအရာ တစ်ချက်ခြင်း ဖော်ပြခြီးမှ နောက်ဆုံး၌ တင်ပြလိုသော ဆိုလိုချက်ဖြင့် အဆုံးသတ်ဖော်ပြခြင်းဟူသော ဆက်စပ် တင်ပြပုံတို့ကို တွေ့ရှိနိုင်သည်။ မည်သို့ပင်ဆိုစေ စာဆို၏ အရေးအဖွဲ့ကြောင့် တင်ပြပုံမှာ ဆက်စပ်မှု လည်းကောင်း ပေါ်လွင်ထင်ရှားမှုလည်း ရှိပေသည်။

မည်သို့ပင်ဆိုစေ စာဆို၏ တေးထပ်ရေးဟန် အဖွဲ့အနဲ့ ပြောင်မြောက်မှု ကြောင့် ထိုခေတ်ကာလ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို အစိတ်အပိုင်း သိမြင်ခွင့် ရရှိပေသည်။ ထိုသို့ သိမြင်ခွင့်ရအောင် တင်ပြရေးဖွဲ့စာဆိုကို ပြည်သူ စာဆိုဟု မှတ်တမ်းတင်ထိုက်သကဲ့သို့ စာဆို၏ ရေးဖွဲ့ဟန်သည်လည်း စာပေ လိုက်စားသူ ကဗျာလိုက်စားသူတို့ နည်းယူထိုက်သော စာပေများပင် ဖြစ်သည်။

### နိဂုံး

ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စာပေများက ထိုခေတ်၏ အခြေအနေ တို့ကို ပုံရှိပိသဖွယ် ထင်ဟပ် ပြကြမြှုဖြစ်ပေသည်။ ထိုအခြေအနေတို့ သိသာ ထင်ရှားလာသည့်မှာ ထိုခေတ်တွင် ပေါ်ထွက်ခဲ့သော စာရေးသူတို့၏ စာပေလက်ရာ ဟန်များကြောင့်သာဖြစ်ပါသည်။ ဦးပုညသည် ကုန်းဘောင်ခေတ်နောင်းပိုင်းတွင် ထင်ရှားသော စာဆိုတစ်ဦးဖြစ်ပြီး သူ၏ စာပေလက်ရာဟန်များကလည်း ပြောင်မြောက် ထင်ရှား၍ သီးခြားဟန်လည်း ရှိပေသည်။ ဤစာတမ်းတွင် ခေတ်ပုံရှိပိနှင့် ဦးပုည တေးထပ်ဟန်ကို တေးထပ် ၁၀ပုဒ်ဖြင့် လေ့လာထားပါသည်။ သီးခြားဟန်ရှိသော ဦးပုည၏ စာပေ လက်ရာဟန်များကို ဆက်လက်လေ့လာ ဖော်ထုတ်ရန် စာပေမျိုးစုံကျန်ရှိ နေပါသေးသည်။ ရှိတ်စပီးယားနှင့် အနှစ်းခံရသောဦးပုည၏ စာပေလက်ရာ ဟန်များကို ဆက်လက် လေ့လာ ဖော်ထုတ်သင့်ကြောင်း ထင်မြင် ယူဆမိပါသည်။

## ကျမ်းကိုးဘရှင်း

ခင်မင်၊ မောင်၊ နေဖြူ၊ ၂၀၁၁။ ရေးဟန်ပညာနိဒါန်း၊ ရန်ကုန်၊ စိတ်ကူးချိချိပုံနိုင်တိုက်။ ပြီမြေ ၂၀၀၃၊ ကုန်းဘောင်ရွာပုံတော်၊ ရန်ကုန်၊ စိတ်ကူးချိချိပုံနိုင်တိုက်။ တင်၊ ဦး၊ K S M, A T M? ၁၉၆၉။ ကဗျာဗွန်သာရဂျမ်း၊ ရန်ကုန်၊ လယ်တီမဏ္ဍာင် ပုံနိုင်တိုက်။ ဒဂုံနတာရာ၊ ၂၀၀၄၊ အလှေ့ဇ(၂)၊ ရန်ကုန်၊ ဆုစာအုပ်တိုက်။ ဒဂုံနတ်သွေး။ ၁၉၇၆၊ စာပေဝတ်ဆံ၊ ရန်ကုန်။ ပုံသာ၊ ဦး၊ ၁၉၉၂။ ဦးပညာပန်းကုံးများ(ခုတိယတဲ့) ပြန်ကြားရေးဝန်ကြီးဌာန။ မောင်မောင်တင်၊ ဦး၊ ၂၀၀၅။ ကုန်းဘောင်ဆက်ရာဝင်တော်ကြီး(တတိယတဲ့)၊ ရန်ကုန်။ မြေသန်းတင့်၊ ၂၀၀၁၊ စာရေးခြင်းအတတ်ပညာ၊ ရန်ကုန်၊ စစ်သည်တော်စာပေ။ မိုင်း၊ ကိုယ်တော်၊ သခင်၊ ၁၊ ကဗျာသာရထွေသြိုလ်၊ ရန်ကုန်၊ ကျော်လင်း ၈ - နယ် - ၉၆။ ဖြန့်ချိရေးဌာန။

## ဓမ္မာက်ဆက်တဲ့

### ကာလဆိုး

ကာလနှယ်ဆိုးပါဘို့၊ သူခိုးကလူလူ၊ တောလေ့လာပေါက်နှစ်းမှု၊ အိမ်သူကို စည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင် မျောက်လိုက်လို့မောင်း၊ လေးတရာ့ ဆီမှန်လွှေ့၏၊ ရေနံလောက် မကောင်း။ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကို ပါ မြစ်ထင်။ တူရိယာနတ်စည်စောင်း။ သူဖုန်းတောင်း ချင်းကတဲ့သွင်။ ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့။ မှန်းကတ် ကြိကြပြီ၊ ဘုန်းရို့ဝသီ။ ခုများဖြင့် မှသားညီတယ်၊ အပလီပိုလ်မင်းပလေး။ (ကလိယုဂ်ဖွဲ့)

### ငွေစကားနှင့်မြူး

ကြောင်းမတန် ဒေါင်းသံရိုပ်လေတော့၊ ပေါင်းရန်စိတ်ပျက်တယ်၊ ဆင်ကုံးမဲ့ ခင်ဘုန်းကြွယ်မှာ၊ မြင်တုန်းဝယ်မကောင်း၊ ဖူးစာသာ နတ်သားရှင်းယ်၊ ကျိပ်ပြားတွင် ရေးတဲ့အကြောင်း၊ အရပ်က နှစ်ထပ်မြင်အောင်၊ မကပ်ချင်စတောင်း၊ မျက်နှာထွက်ကာ ရောင်းသော်လည်း၊ ရက်ကြားသောင်းနေ့ကြွယ်၊ ချစ်လေဟန် ဖြေကြားကဲသစ်လို့၊ ပိုက်ဆံည့် စောပါလှတယ်၊ ကိုကျောက်လုံး အနိုပ်သယ်လို့၊ စိတ်ကြွယ်အောင် ဒိုင်မပြနိုင်ဘူး၊ နိုင်ရခ ယူတော်မှု၊ မဲ့နိုင်မျှလူ၊ ငွေစကားနှင့် မေထားမြှေရင်၊ ရွှေနား ပူ(တယ်) လာဖူးမှတ်လေး။ (သစ္စာပျက်ဖွဲ့)

## မဆင်လိုပြီ

ခဝါဝိဝတ်လဲနှင့်၊ ဖွတ်မွဲကာပြာခြား၊ ဘူးပေါ်ဆင့်ရွှေဖရုံလို့၊ မသေရုံကြံးဆဲ၊ ချုစ်လွန်းလို့ သိမ်းကာ ခြုံတယ်၊ အိမ်ထောင်စုံသန်းတွေကဲ့၊ ဆန်ရေးကြောင့် စံဝေးကွားတယ်၊ ကံပေးတာ တည့်လွှဲ။ ကြံးရဟန် ငကဲကြောင့်၊ ငနဲတို့ဖြစ်ပုံ။ မဖြူရင် မပျို့သိပ်နိုင်ဘူး၊ မရုံးစိတ် ရေးကထက်ကုန်။ ပန်ချင်လျက် ပန်းတင့်ကို၊ စိတ်အာရုံ ဓာတ်ကူးလို့၊ ကပ်ဉီးသူ့ စန်းငွေရည်၊ မှန်းရတော့သည်။ ပန်းသက နတ်နှင်းဆီကို၊ မဆင်လိုပြီဘူး ကွဲ့လေး။ (အမူဖွဲ့.)

## ဘုရားကိုပါသူ

စည်းစိမ်တော်ယစ်မူးလို့၊ မဖြစ်ဖူးကြန္တာ၊ ကသစ်ဦးသို့မှာ။ အလိမ္ဗာ လွန် အား၊ ရွှေငါးသန်း နှစ်ကုံးလွှေ့မှာ၊ အပျော်လေ ကျူးခိုက်မို့လား၊ ဘယ်သူ့မှ မမှုလာ သည်၊ ကရဏာတရား၊ လူရွာကို ရှုပါပြားမတဲ့၊ ဘုရားကိုသူဝါ၊ အင်ကြင်းမြှင့်ကု သိန်နှန်း၊ ရွှေစာတန်းထိုးလျက်ရှိပါ၊ ကောဘို့သာ မိပါမှာ၊ အိုကြန္တာဘုရားငဲ့၊ သိကြားလို့ခိုက်းရန်၊ ဆင်းခဲ့မြန်မြန်၊ ထောင်စက္းမြို့နှင့်ပြန်လျင်၊ စိန်မျက်မှန်ဆက်မယ်ပ လေး။ (သိကြားဖွဲ့)

## ဘုရားကို နှစ်ရှစ်လိမ့်

နှန်းမေရာပြာသာဒ်၊ လမ်းဖြတ်တဲ့ ကြန္တာ၊ ကမ်းသတ်လို့ နှစ်ရှာတယ်၊ အလိမ္ဗာ လွန်သား၊ ထောက်လှမ်းချက် သုဓမ္မဘဝယ်၊ ခုအခါ လစ်ကြံသလား၊ ဘုရားက သိကြား ကိုမှာတယ်၊ ငြကထာ ရှိသား၊ သသသနား ငါထားငဲ့၊ မမှားအောင် စွေ့ဆော်၊ မကောင်းသူ့၊ ကောင်းသူတို့ကို၊ ကြောင်းယူလို့ ဆန်းစစ်ကာမျှော်၊ ဝိမလန်းသစ်ပေါ်၊ သန်းရှစ်ဖော် ရွှေများနှင့်၊ ဘုရားကို နှစ်ရှစ်လိမ့်၊ ဉာစ်တဲ့မာယိန်း။ ပစ်ရှာမယ့် ဝရှိန်းကယ်၊ ပန်းထိမ်မှာပြင်တုန်းထင့်လေး။ (သိကြားလိမ့်ဖွဲ့)

## နိပါတ်ရှုပ်

နှစ်ပြည်ထောင် တယ်ကြာ၊ အလယ်က ကျောင်းဆောင်၊ အနောက်က ရွှေဂျောင်၊ ဝေဘူတောင် အရှေ့က၊ မင်းကြီးနှင့်ကိန္ဒရာ၊ ကြန္တာပါထွက်တဲ့ရသော့၊ သုပဏ္ဍရာဇာ၊ နာဂါကိုအတွေ့၊ ထောင်ကုမ္ပဏီရုံကြော်လို့၊ စံမွှဲသည့်ကြာပျော်၊ ဇော်ဖော် တပသိပို့ ကယ်တို့၊ တည့်စိတ်မြန်းကြဟောမော်၊ လင်းကြက်ဖြင့် အတန်ဆော်ပြီ၊ ဘယ်ဇာတ်တော် လေမှန်းသို့၊ အခန်းခန်းအထွေထွေ၊ များနိုင်မျှပေါ်၊ နိပါတ်နှယ် ရှုပ်လေသည်၊ အရှုပ် တွေ ပြည့်ဖုံးနှင့်လေး။ (တိုင်းပြည်ရေးဖွဲ့)

## သုမ္ပာဒ္ဓ.

သည်မေထိန် နယ့်ရက်မှာ၊ ကုန်ခက်ရ သာကို၊ ဘုံကန် ဌာနီမှာ၊ ခါအရည်စံတုန်း၊ သာလာယ နှမဟာမှာ၊ သူမွေ့ပဲပလိုက်န်း၊ ပိဋကတ်မြတ်ခမွာကို၊ ပြဿနာပြုတုန်း၊ နတ်ရွာလို ရှုမဆုံးသာပ၊ ခြိမ့်အုန်း၍ ကြေညာ၊ ပြည်တော်သူ ဘူမြေမန်းတွင်မှ၊ လူ။ရွှေဆွမ်း သသည့်ခါ၊ အမတ ပြည်ခေမာကို၊ ရည်ဝေကာ ကြည်အေန့်၊ မြတ် ဘောဇ် အတည်တည်၊ သွင်းဆက်ခဲ့သည်၊ တွေးမိတိုင်း ဖိုဟိုက်ကြည်တယ်၊ ငိုလိုက်မည်ကြံးပလေး။ (စာပြန်ပွဲဖွဲ့)

## ဓရားမှကြင်မယ်

လောကံ ချောက်ချားလို့၊ ကြောက်ပါးလို့ပြော၊ နောက်ပွားမည့် ဥပဒေ၊ မှုအနေမကျ၊ လူဗာလထင်ပေါ်၊ မြင်မြော်သူနည်းတဲ့ကာလ၊ တက်ကပ်မှာပညာ၊ ဆုတ်ကပ်မှာနေ၊ ခေတ်အလာ ဝိသမ၊ ဗြဟ္မာစိုရိုက ပျောက်ကွယ်၊ ပညာရှင်မှန်ကတဲ့၊ မွဲရင်ဖြင့် မိုက်ရ တော့မယ်၊ ငွေရှိမှ တန့်တယ်သည်၊ လူမမယ်ဒိုဟိုလို့၊ ဒေါင်းနိုပ်မှ ခုခါတွင်၊ ဗလာက မျက်မြင်၊ ဒေါ်းငွေးမှ ခင်လေးကြင်မယ်၊ ကချင်-ကရင်အို.....ဖြစ်စေတော့လေး။ (ကလိယိုက်ဖွဲ့)

## ရုသေ့ယောင်ဆောင်မည်

လူ့ပြည်မှာချုနေရ၊ မှုမွေလှပါတယ်၊ သူ့အမေက အဆာကျယ်၊ သူ့မောင်ဝယ်တြေား၊ အစ်မတော် ကြိုးကိုင်သည်၊ မတိုးနိုင် ဝင်ပေါက်ကရား၊ ဝေပူလှတောင်ယံမှာ၊ ရောင်အလျှော့ ပတ္တမြား၊ ထောင်ကူမ္မဏ်၊ ဟန့်ထားလို့၊ တန့်စားငယ်မထိ၊ ဆယ်လျှော်ရွှေ ကေသွယ်ကျော့ကို၊ ဘယ်တော့မှ နှီးနိုင်ပါမည်၊ မယ်သီတာ ပတ်လည်မှာ၊ မတ် ဇာနည်ကာဆီးလို့၊ တစ်ကြံးတည်း ဝင်နိုင်ပေါင်၊ မင်းဒသမောင်၊ ချင်းခဏတွေ့ရှု အောင်၊ ရသေ့ယောင်ဆောင် ဦးမှလေး။ (မှာတမ်းဖွဲ့)